၁။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၁)

ကွက်လပ်ဖြည့်ကြရအောင်။

စုပေါင်း	ဖြောင့်တန်း	ဝါးဖောင်
စောင်းသံ	မီးဖိုချောင်	

(က) ရွာလမ်းကလေး ------ နေသည်။

(ခ) ဟိုမှာ ------ မျောနေတယ်။

(ဂ) မေမေ ------ မှာ မီးမွှေးနေသည်။

(ဃ) မမရဲ့ ------ က သာယာတယ်။

(င) ကျောင်းမှာ ------ သန့်ရှင်းရေးလုပ်ကြမယ်။

(င) ဆယ့်နှစ်လရာသီပွဲတော်များ

၁။ တန်ခူးလ သင်္ကြန်ပွဲ



၂။ ကဆုန်လ ညောင်ရေသွန်းပွဲ



၃။ နယုန်လ စာပြန်ပွဲ



၄။ ဝါဆိုလ ဝါဆိုပွဲ



၁။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၁)

၅။ ဝါခေါင်လ စာရေးတံပွဲ



၆။ တော်သလင်းလ လှေပြိုင်ပွဲ



၇။ သီတင်းကျွတ်လ မီးထွန်းပွဲ



၈။ တန်ဆောင်မုန်းလ ကထိန်ပွဲ



၁။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၁)

၉။ နတ်တော်လ စာဆိုတော်ပွဲ



၁၀။ ပြာသိုလ မြင်းခင်းပွဲ



၁၁။ တပို့တွဲလ ထမနဲပွဲ



၁၂။ တပေါင်းလ သဲပုံစေတီပွဲ



အခန်း ၂

အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၂)

(က) မေ့သားလှ (ကဗျာ)



မေ့သားလှ

ခေါင်းလောင်းသံ ဒေါင်ဒေါင်ဒင်
ကျောင်းတက်ချိန်မို့ပင်၊
စာသင်သမျှ နားထောင်ကြ
ဒါမှ မေ့သားလှ။

ခေါင်းလောင်းသံ ဒေါင်ဒေါင်ဒင်
ကျောင်းဆင်းချိန်မို့ပင်၊
အတန်းစဉ်ကာ အိမ်ပြန်ရ
ဒါမှ မေ့သားလှ။

တင်မိုး

(ခ) အိုင် (-ိုင်) အိုင့် (-ိုင့်) အိုင်း (-ိုင်း) အသတ်များ သင်ကြားကြစို့လား

အိုင်	အိုင့်	အိုင်း
-ိုင်	-ိုင့်	-ိုင်း

ကိုင်	ကိုင်း
ခိုင်	ခိုင်း
ဆိုင်	ဆိုင်း
တိုင်	တိုင်း
မိုင်	မိုင်း

ချိုင်	ချိုင့်	ချိုင်း
ပြိုင်		ပြိုင်း
မြိုင်		မြိုင်း
မှိုင်		မှိုင်း
လှိုင်		လှိုင်း

စာလုံးကလေးတွေ ထောက်ကာရယ် ဖတ်ကြည့် ရေးကြည့်မယ်။

ကိုင် ကိုင်း

ချိုင် ချိုင်း

၂။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၂)

ရုပ်ပုံကလေးတွေ ကြည့်ကာရယ် ရွတ်ဆို ရေးကြည့်မယ်။



ရေလှိုင်း



ပန်းခိုင်



ဗျိုင်း



ထမင်းချိုင့်



ရေအိုင်



စတိုးဆိုင်



ထိုင်ခုံ



မနောတိုင်

ပြိုင်ပွဲ ဗိုင်းငင့် ပန်းတိုင် နှိုင်းယှဉ် တိုင်းပြည် နိုင်ငံတော်

ကြံ့ခိုင် ကိုင်းပင် မွှေးကြိုင် တောမြိုင် မြိုင်မြိုင်ဆိုင်ဆိုင်

၂။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၂)

စကားလုံးကလေးတွေ စီကာရယ် ရွတ်ဆို ရေးကြည့်မယ်။



လမ်းဘေးက ရေအိုင်
သည်အိုင်က ခြင်လာသည်။
ခြင်နိုင်ဆေး ဖျန်းပါ။
လူတိုင်းမှာ တာဝန်ရှိသည်။

ကျောင်းအားကစားပြိုင်ပွဲ
အတန်းတိုင်းက ဝင်ပြိုင်သည်။
ကျန်းမာကြံ့ခိုင် တို့ယှဉ်ပြိုင်
အောင်နိုင်သူကို ဆုပေးမည်။





အမိမြန်မာနိုင်ငံတော်
တိုင်းရင်းသားများ
စုပေါင်းနေထိုင်ကြ၏။
အချင်းချင်း ကူညီရိုင်းပင်းကြ၏။
ဝိုင်းဝန်းထမ်းဆောင် ကြံတိုင်းအောင်။

မိုးဖြိုင်ဖြိုင်ရွာပြီ။
တောရိုင်းကို ရှင်းပါ။
မြေဩဇာ နိုင်နိုင်ထည့်ပါ။
အပင်များ ထွားကျိုင်းမည်။
အသီးလှိုင်လှိုင်ပေါ်မည်။



၂။ အသတ်လက္ခဏာသိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ (၂)

ကွက်လပ်ဖြည့်ကြရအောင်။

တိုင်းရင်းသား

မွှေးကြိုင်

ဆိုင်းဝိုင်း

ထွားကျိုင်း

ကိုင်းရှိုင်း

(က) မြန်မာနိုင်ငံတွင် ------ များ စုပေါင်းနေထိုင်ကြသည်။

(ခ) အလှူပွဲတွင် မြန်မာ့ ------ ဖြင့် ဧည့်ခံလေ့ရှိသည်။

(ဂ) မမရဲ့ သားကလေး သန်မာ ------ တယ်။

(ဃ) စံပယ်ပန်းများ ------ နေသည်။

(င) ဘာသာတရားကို ရိုသေ ------ ပါ။

(ဂ) အိန် (ိန်) အိန့် (ိန့်) အိန်း (ိန်း)
အသတ်များ သင်ကြားကြစို့လား

အိန်	အိန့်	အိန်း
ိန်	ိန့်	ိန်း
ိမ်	ိမ့်	ိမ်း

ထိန်	ထိန့်	ထိန်း
မိန်	မိန့်	မိန်း
စိမ်	စိမ့်	စိမ်း
လိမ်	လိမ့်	လိမ်း
သိမ်	သိမ့်	သိမ်း

ချိန်		ချိန်း
ကြိမ်		ကြိမ်း
ငြိမ်	ငြိမ့်	ငြိမ်း
မှိန်		မှိန်း
နှိမ်	နှိမ့်	

စာလုံးကလေးတွေ ထောက်ကာရယ် ဖတ်ကြည့် ရေးကြည့်မယ်။

ထိန် ထိန့် ထိန်း

ငြိမ် ငြိမ့် ငြိမ်း